

<input type="checkbox"/> District Court <input type="checkbox"/> Denver Probate Court <input type="checkbox"/> ခရိုင်တရားရုံး <input type="checkbox"/> ဒင်းဗား သေတမ်းစာ တရားရုံး _____ County, Colorado ကောင်တီ၊ ကိုလိုရာဒို Court Address: တရားရုံးလိပ်စာ- <hr/> In the Interest of: အကျိုးစီးပွားအတွက် - Respondent လျှောက်ထားခံရသူ	▲ COURT USE ONLY ▲ တရားရုံးအသုံးပြုရန်အတွက်သာ
Attorney or Party Without Attorney (Name and Address): ရှေ့နေ သို့မဟုတ် ရှေ့နေမပါသည့်အဖွဲ့ (အမည်နှင့် လိပ်စာ) - Phone Number: _____ E-mail: _____ ဖုန်းနံပါတ်- အီးမေးလ်- FAX Number: _____ Atty. Reg. #: _____ ဖက်စ်နံပါတ်- ရှေ့နေ- မှတ်ပုံတင်အမှတ် #	Case Number: အမှုနံပါတ်- Division _____ Courtroom _____ ဌာန- တရားခွင်-
ACCEPTANCE OF OFFICE – GUARDIANSHIPS AND CONSERVATORSHIPS ရုံးလက်ခံမှု – အုပ်ထိန်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းများ	

1. I, _____ (name), accept appointment to, and agree to perform the duties and discharge the trust of, the office of (check all that apply):
 ကျွန်ုပ် _____ (အမည်) သည် ဖော်ပြပါရုံး၏ ခန့်အပ်မှုကို လက်ခံပြီး တာဝန်များကို ထမ်းဆောင်ရန် သဘောတူညီ၍ ယုံကြည်မှုရရှိအောင် ဆောင်ရွက်ပါမည် (သက်ဆိုင်သည်အားလုံးကို အမှန်ခြစ်ပါ)-

- Guardian.
အုပ်ထိန်းသူ။
- Emergency guardian.
အရေးပေါ်အုပ်ထိန်းသူ။
- Temporary guardian.
ယာယီအုပ်ထိန်းသူ။
- Conservator.
ထိန်းသိမ်းစောင့်ရှောက်သူ။
- Special conservator.
အထူးထိန်းသိမ်းစောင့်ရှောက်သူ။

2. I submit personally to the jurisdiction of this court in any proceeding relating to this matter.
ဤကိစ္စနှင့်စပ်လျဉ်းသည့် မည်သည့်တရားစွဲဆိုမှုတွင်မဆို ဤတရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို ကျွန်ုပ် ကိုယ်တိုင်ကိုယ်ကျ တင်ပြပါသည်။

3. A legible copy of my driver's license, passport, or other government-issued identification is filed/e-filed as a separate document.
ကျွန်ုပ်၏ ယာဉ်မောင်းလိုင်စင်၊ နိုင်ငံကူးလက်မှတ် သို့မဟုတ် အခြားအစိုးရမှထုတ်ပေးသော သက်သေခံအထောက်အထား၏ တရားဝင်မိတ္တူကို သီးခြားစာရွက်စာတမ်းအဖြစ် တင်သွင်းပါသည်။

4. I request that the court waive required background information because I am (if this paragraph applies, check all boxes below that apply, and skip questions 5 through 9):
ကျွန်ုပ်သည် ဖော်ပြပါအတိုင်းဖြစ်သောကြောင့် လိုအပ်သော နောက်ခံအချက်အလက်များကို တရားရုံးမှ စွန့်လွှတ်ရန် တောင်းဆိုပါသည်။ ကျွန်ုပ်သည် (ဤစာပိုဒ်နှင့် သက်ဆိုင်ပါက၊ သက်ဆိုင်သည့် အောက်ဖော်ပြပါ ကွက်လပ်အားလုံးကို စစ်ဆေးပြီး မေးခွန်း 5 မှ 9 ကို ကျော်သွားပါ)-

a public administrator.
အစိုးရ ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်ပါသည်။

a trust company, bank, credit union, savings and loan, or other financial institution.
ယုံကြည်ရသော ကုမ္ပဏီ၊ ဘဏ်၊ ခရက်ဒစ်ယူနီယံ၊ ငွေစုငွေချေး သို့မဟုတ် အခြားဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

a state or county agency.
ပြည်နယ် သို့မဟုတ် ကောင်တီအေဂျင်စီ တစ်ခုဖြစ်ပါသည်။

the respondent's parent, and I reside with the respondent.
လျှောက်ထားခံရသူ၏ မိဘဖြစ်ပြီး လျှောက်ထားခံရသူနှင့်အတူ နေထိုင်ပါသည်။

a person or entity for whom good cause exists to waive such disclosures. State reasons of good cause:
အဆိုပါ ဖွင့်ဟထုတ်ဖော်မှုများကို သက်ညှာခွင့်ပေးရန် အကြောင်းရင်းကောင်းရှိသည့် လူတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။ အကြောင်းရင်းကောင်းအတွက် အကြောင်းပြချက်များကို ဖော်ပြပါ-

5. I have have not been convicted of, pled no contest to, or received a deferred sentence for one or more felonies or misdemeanors. If so, describe all:
ကျွန်ုပ်သည် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ရာဇဝတ်ပြစ်မှုကြီးများ သို့မဟုတ် အသေးစားပြစ်မှုများအတွက် စီရင်ချက်ချခံရခြင်း သို့မဟုတ် ခုခံချေပရန် ငြင်းဆိုခြင်း သို့မဟုတ် စီရင်ချက်ချရန် ရွှေ့ဆိုင်းခြင်းကို လက်ခံရရှိခြင်း ရှိပါသည် မရှိပါ။ ရှိလျှင် အားလုံးကိုဖော်ပြပါ-

Name of State and Court Issuing Order
အမိန့်ထုတ်ပြန်သည့် ပြည်နယ်နှင့် တရားရုံးအမည်

6. I have have not had a temporary or permanent civil restraining/protection order issued against me. If so, describe all:

ကျွန်ုပ်တွင် ကျွန်ုပ်အား ယာယီ သို့မဟုတ် အမြဲတမ်း အရပ်ဘက်ဆိုင်ရာ တားမြစ်သည့်/ကာကွယ်ပေးသည့် အမိန့်တစ်ခု ရှိပါသည် မရှိပါ။ ရှိလျှင် အားလုံးကိုဖော်ပြပါ။

Name of State and Court Issuing Order
အမိန့်ထုတ်ပြန်သည့် ပြည်နယ်နှင့် တရားရုံးအမည်

7. A civil judgment has has not been entered against me. If so, describe all:

ကျွန်ုပ်တွင် တရားမရေးရာ စီရင်ချက်တစ်ခု ရှိပါသည် မရှိပါ။ ရှိလျှင် အားလုံးကိုဖော်ပြပါ။

Name of State and Court Entering Judgment
ဆုံးဖြတ်ချက်ချသော ပြည်နယ်နှင့် တရားရုံးအမည်

8. I have have not been relieved from one or more court-appointed responsibilities. If so, describe all:

ကျွန်ုပ်သည် တရားရုံးမှသတ်မှတ်ထားသည့် တစ်ခု သို့မဟုတ် တာဝန်များမှ လွတ်ကင်းပါသည် မလွတ်ကင်းပါ။ လွတ်ကင်းပါက အားလုံးဖော်ပြပါ။

Name of State and Court Relieving Nominee
အဆိုပြုခံရသူကို သက်ညှာခွင့်ပေးသည့် ပြည်နယ်နှင့် တရားရုံးအမည်

9. Copies of my name-based criminal history record check obtained through the Colorado Bureau of Investigation and my current credit report are filed/e-filed as separate documents. (See instructions below.)

ကိုလိုရာဒိုစံစမ်းစစ်ဆေးရေးဗျူရိုမှ ရရှိသော ကျွန်ုပ်၏အမည်ကို အခြေခံသည့် ရာဇဝတ်မှုမှတ်တမ်းမိတ္တူများနှင့် ကျွန်ုပ်၏လက်ရှိချေးငွေအစီရင်ခံစာကို သီးခြားစာရွက်စာတမ်းများအဖြစ် တင်သွင်းပါသည်/အီလက်ထရွန်းနစ်နည်းဖြင့် တင်သွင်းပါသည်။ (အောက်ပါညွှန်ကြားချက်များကို ကြည့်ပါ။)

10. I am am not a "professional" which is defined as: an individual or entity engaged in the business of providing services as guardian or conservator, who is not related to the respondent by blood, law, or marriage. A professional usually acts as guardian or conservator for two or more individuals.

ကျွန်ုပ်သည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသော "ကျွမ်းကျင်ပညာရှင်" တစ်ဦး ဖြစ်ပါသည် မဟုတ်ပါ။ - လျှောက်ထားခံရသူနှင့် သွေးသားအရ၊ ဥပဒေအရ သို့မဟုတ် လက်ထပ်ထိမ်းမြားမှုအရ ဆက်နွယ်မှုမရှိသော အုပ်ထိန်းသူ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ဝန်ဆောင်မှုများပေးသည့် လုပ်ငန်းလုပ်ကိုင်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခု။ ကျွမ်းကျင်ပညာရှင်တစ်ဦးသည် အများအားဖြင့် နှစ်ယောက် သို့မဟုတ် ထို့ထက်ပိုသော တစ်ဦးချင်းစီအတွက် အုပ်ထိန်းသူ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ဆောင်ရွက်သည်။

11. I acknowledge and understand that if I am appointed to serve as guardian and/or conservator and fail to file required reports or plans with the court or fail to respond to an order of the court to show cause why I should not be held in contempt of court, Colorado law authorizes the court to access data and records of state agencies in order to obtain contact information, as defined in §§15-14-317(4)(c) and 15-14-420(6)(c), C.R.S.

ကျွန်ုပ်အား အုပ်ထိန်းသူနှင့် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် ခန့်အပ်ပြီး လိုအပ်သော အစီရင်ခံစာများ သို့မဟုတ် အစီအစဉ်များကို တရားရုံးသို့ တင်ပြရန် ပျက်ကွက်ပါက သို့မဟုတ် ကျွန်ုပ်သည် တရားရုံးအား မထိမဲ့မြင်ပြုခြင်းမဟုတ်ပါဟူသော အကြောင်းရင်းကို ဖော်ပြရမည့် တရားရုံး၏ အမိန့်ကို တုံ့ပြန်ရန် ပျက်ကွက်ပါက ကိုလိုရာဒိုဥပဒေသည် §15-14-317(4)(c) နှင့် 15-14-420(6)(c), C.R.S. တွင် သတ်မှတ်ထားသည့်အတိုင်း ဆက်သွယ်ရန် အချက်အလက်များကို ရယူရန်အတွက် ပြည်နယ်အေဂျင်စီများ၏ ဒေတာနှင့် မှတ်တမ်းများကို ဝင်ရောက်ကြည့်ရှုရန် တရားရုံးအား ခွင့်ပြုပေးပါသည်။

Note: Social security numbers should not be attached to or written on this Acceptance of Office.

မှတ်ချက် - လူမှုဖူလုံရေးနံပါတ်များကို ဤရှုံးလက်ခံမှုတွင် ပူးတွဲမပို့သင့်ပါ သို့မဟုတ် မရေးသင့်ပါ။

- By checking this box, I am acknowledging I am filling in the blanks and not changing anything else on the form.
 ဤအကွက်ကို အမှန်ဖြစ်ခြင်းဖြင့် ကျွန်ုပ်သည် ကွက်လပ်များကိုဖြည့်ပြီး ဖောင်ပေါ်တွင် အခြားမည်သည့်အရာကိုမျှ မပြောင်းလဲကြောင်း ဝန်ခံအသိအမှတ်ပြုပါသည်။
- By checking this box, I am acknowledging that I have made a change to the original content of this form.
 ဤအကွက်ကို အမှန်ဖြစ်ခြင်းဖြင့် ဤဖောင်၏ မူရင်းအကြောင်းအရာကို ကျွန်ုပ်ပြောင်းလဲထားကြောင်း ဝန်ခံအသိအမှတ်ပြုပါသည်။

VERIFICATION
အတည်ပြုခြင်း

I declare under penalty of perjury under the law of Colorado that the foregoing is true and correct.
 ကိုလိုရာဒိုဥပဒေ လိမ်လည်ထွက်ဆိုမှုပြစ်ဒဏ်အရ အထက်ဖော်ပြပါအချက်သည် မှန်ကန်ကြောင်း ကျွန်ုပ်ကြေငြာအပ်ပါသည်။

Executed on the _____ day of _____, _____,
 _____ ရက်၊ _____ / _____ / _____

(date) (month) (year)
 (ရက်စွဲ) (လ) (ခုနှစ်)

at _____
 _____ တွင် တရားဝင်ဖြစ်စေသည်
 (city or other location, and state OR country)

(မြို့ သို့မဟုတ် အခြားတည်နေရာနှင့် ပြည်နယ် သို့မဟုတ် နိုင်ငံ)

(printed name)

(ရှင်းလင်းစွာရေးသားထားသော အမည်)

(signature)

(လက်မှတ်)

Notes

မှတ်ချက်

- To obtain a name-based criminal history check from the Colorado Bureau of Investigation (CBI), contact CBI: 690 Kipling Street, Suite 3000, Lakewood, CO 80215; (303) 239-4208; or at www.colorado.gov/cbi. For online search requests: go to www.cbirecordscheck.com. The cost may be less and response time may be faster than written request. Credit card payment is required.
 ကိုလိုရာဒို စုံစမ်းစစ်ဆေးရေးဗျူရို (CBI) မှ အမည်အခြေခံ ရာဇဝတ်မှု မှတ်တမ်းစစ်ဆေးမှုကို ရယူရန် CBI သို့ ဆက်သွယ်ပါ- 690 Kipling Street, Suite 3000, Lakewood, CO 80215; (303) 239-4208; သို့မဟုတ် www.colorado.gov/cbi သို့ သွားရောက်ပါ။ အွန်လိုင်းရှာဖွေမှုကို တောင်းဆိုရန် -www.cbirecordscheck.com ကုန်ကျစရိတ်မှာ စာရေးသား တောင်းဆိုခြင်းထက် ပိုနည်းနိုင်ပြီး တုံ့ပြန်သည့်အချိန် ပို၍ မြန်ဆန်နိုင်ပါသည်။ ခရက်ဒစ်ကတ် ငွေပေးချေမှု လိုအပ်ပါသည်။
- To obtain a current credit report, contact any of the following credit reporting agencies:
 လက်ရှိ ခရက်ဒစ်အစီရင်ခံစာကို ရယူရန် အောက်ဖော်ပြပါ ခရက်ဒစ်အစီရင်ခံစာ အေဂျင်စီများထံ ဆက်သွယ်ပါ-
 - a) Equifax Credit Information Services, Inc.; P.O. Box 740241, Atlanta, GA 30374; 1-800-685-1111; or www.equifax.com ;
Equifax ခရက်ဒစ်အချက်အလက်ဝန်ဆောင်မှုများ Inc.; စာတိုက် သေတ္တာ 740241, Atlanta, GA 30374; 1-800-685-1111; သို့မဟုတ် www.equifax.com .
 - b) Experian; 1-888-397-3742; or www.experian.com ; or
Experian; 1-888-397-3742; သို့မဟုတ် www.experian.com ; သို့မဟုတ်
 - c) TransUnion, Annual Credit Report Request Service; P.O. Box 105281, Atlanta, GA 30348; 1-877-322-8228; or www.transunion.com .
TransUnion နှစ်စဉ်ခရက်ဒစ်အစီရင်ခံစာ ဝန်ဆောင်မှု၊ စာတိုက် သေတ္တာ 105281, Atlanta, GA 30348; 1-877-322-8228; သို့မဟုတ် www.transunion.com .
- § 15-14-110, C.R.S., requires that the costs for all criminal history checks and credit reports be paid by the proposed guardian/conservator (nominee).
 § 15-14-110၊ C.R.S. အရ ရာဇဝတ်မှု မှတ်တမ်းစစ်ဆေးမှုများနှင့် ခရက်ဒစ်အစီရင်ခံစာအားလုံးအတွက် ကုန်ကျစရိတ်များကို အဆိုပြုထားသော အုပ်ထိန်းသူ/ထိန်းသိမ်းစောင့်ရှောက်သူ (အမည်စာရင်းတင်သွင်းသူ) မှ ပေးဆောင်ရန် လိုအပ်ပါသည်။
- § 15-14-110(5)(a), C.R.S., nothing in this section prohibits the court from requiring the nominee to obtain additional background information as the court deems necessary to assist in determining

the fitness of the nominee, including requiring the nominee to obtain fingerprint-based criminal history checks through the Colorado Bureau of Investigation and Federal Bureau of Investigation.

§ 15-14-110(5)(a) C.R.S. အရ တရားရုံးက အမည်စာရင်းတင်သွင်းသူ၏ ကြံ့ခိုင်မှုကို အဆုံးအဖြတ်ပေးရန် လိုအပ်သည်ဟု ယူဆသောကြောင့် ကိုလိုရာဒို စုံစမ်းစစ်ဆေးရေးဗျူရိုနှင့် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရိုမှတစ်ဆင့် အမည်စာရင်းတင်သွင်းသူ၏ လက်ဗွေအခြေခံ ရာဇဝတ်မှုမှတ်တမ်းစစ်ဆေးမှုများ ရယူခြင်းအပါအဝင် ဤပုဒ်မတွင် မည်သည့်အရာကမှ တရားရုံးအနေဖြင့် အမည်စာရင်းတင်သွင်းသူနှင့်သက်ဆိုင်သည့် ထပ်ဆောင်း နောက်ခံအချက်အလက်များ ရယူခြင်းကို ဟန့်တားခြင်းမရှိစေရပါ။

- § 15-14-110(5)(b), C.R.S., requires the court to order the nominee to submit to a name-based judicial record check, as defined in § 22-2-119.3(6)(d), when the results of a fingerprint-based criminal history record check reveal the nominee has a record of arrest without a disposition.

§ 15-14-110(5)(b)၊ C.R.S. အရ လက်ဗွေအခြေခံ ရာဇဝတ်မှုမှတ်တမ်း စစ်ဆေးခြင်း၏ ရလဒ်များက အမည်စာရင်းတင်သွင်းသူတွင် ကြေအေးခြင်းမရှိဘဲ ဖမ်းဆီးခံရသည့် မှတ်တမ်းတစ်ခုရှိကြောင်း ဖော်ပြခဲ့ပါက တရားရုံးသည် အမည်စာရင်းတင်သွင်းသူအား § 22-2-119.3(6)(d) တွင် သတ်မှတ်ထားသည့်အတိုင်း အမည်အခြေခံ တရားစီရင်ရေးမှတ်တမ်းစစ်ဆေးချက်ကို တင်သွင်းရန် အမိန့်ပေးရပါမည်။